



“EEOP၏ အထွေထွေရွေးကောက်ပွဲနေ့ မဲပေးခြင်း၊ မဲရေတွက်ခြင်းဖြစ်စဉ် အကြံပြုချက်များ ထုတ်ပြန်ချက်”
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်။

ရွေးကောက်ပွဲ ပညာပေးရေးနှင့် လေ့လာစောင့်ကြည့်ရေးမိတ်ဖက်များ (Election Education and Observation Partners – EEOP)အဖွဲ့သည် ၂၀၁၅ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်ရန်နိုင်ငံအနှံ့တွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူပေါင်း (၁၅၀၀)ဖြင့် စောင့်ကြည့်ခဲ့သည်။ စောင့်ကြည့်လေ့လာသူများ၏ အစီရင်ခံစာများကို စုပေါင်းနေဆဲဖြစ်ပြီး EEOP၏ နောက်ဆုံးရွေးကောက်ပွဲ အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြသွားမည်ဖြစ်သည်။ EEOP၏ နယ်အသီးသီးမှ စောင့်ကြည့်လေ့လာသူ (၃၀၀) ကျော်မှ မဲရုံဖွင့်ပြီး တကြိမ်၊ မဲပေးနေစဉ်ကာလတွင် တကြိမ်၊ မဲရေတွက်နေစဉ်တွင်တကြိမ် တွေ့ရှိချက်များကို ဖုန်းများဖြင့်ဆက်သွယ်၍ အစီရင်ခံခဲ့ကြသည်။ ယခုထုတ်ပြန်ချက်သည် ၎င်းတို့၏ အစီရင်ခံစာများကို အခြေခံထားခြင်းဖြစ်ပြီး စောင့်ကြည့်သူအားလုံး၏ တွေ့ရှိချက်များစုပေါင်း သုံးသပ်ထားသော နောက်ဆုံးရွေးကောက်ပွဲအစီရင်ခံစာထုတ်ပြန်သည့်အခါ ယခုတွေ့ရှိချက်များကိုပြန်လည် သုံးသပ်ကောင်း သုံးသပ်နိုင်သည်။

မဲရုံဖွင့်ခြင်းဖြစ်စဉ်။ မဲရုံဖွင့်ချိန်မတိုင်မှီတွင် မဲရုံဖွင့်ရန် ပြင်ဆင်မှုပြုလုပ်ခဲ့ကြပြီး မဲရုံဝန်ထမ်းများနှင့် မဲရုံသုံး ပစ္စည်းများ ရောက်ရှိနေကြောင်းတွေ့ရသည်။ အနည်းဆုံးပါတီနှစ်ခုမှ ပါတီကိုယ်စားလှယ်များ မဲရုံများတွင်ရှိကြသည်။ မဲဆန္ဒရှင်များမဲရုံမဖွင့်မှီ နာရီဝက်အလို မနက် (၅)နာရီ (၃၀)မိနစ်ခန့်မှ စတင်တန်းစီပြီးမဲပေးရန် စောင့်ဆိုင်းခဲ့ကြသည်။မဲရုံဖွင့်ချိန်တွင်ပြဿနာကြီးကြီးမားမားမရှိပဲ မဲရုံများ ငြိမ်းချမ်းစွာ ဖွင့်နိုင်ခဲ့သည်။ အချို့သောနေရာများတွင်မူ မဲရုံသုံးပစ္စည်းများ မရောက်နိုင်သေး သောကြောင့် မဲရုံဖွင့်ချိန်နောက်ကျခဲ့သည်။ အစီရင်ခံစာများအရ မနက် (၆) နာရီ (၃၀) မိနစ်တွင်ဖွင့်သော မဲရုံသည် နောက်အကျဆုံးဖြစ်သည်။ အချို့မဲရုံများတွင် သတ်မှတ်ထားချိန်ဖြစ်သော မနက် (၆)နာရီတွင် ကြိုတင်မဲပုံးများ ရောက်လာခြင်းမရှိဘဲ နာရီအနည်းငယ် နောက်ကျပြီးမှ ရောက်ရှိလာမှုများရှိခဲ့သည်။ မဲရုံဖွင့်ချိန်တွင် လိုအပ်သည့် မဲရုံသုံးပစ္စည်းအချို့ မရှိကြောင်း စောင့်ကြည့်လေ့လာသူအချို့မှ အစီရင်ခံကြ သည်။ ထိုကဲ့သို့ လွဲချော်မှု အချို့ရှိခဲ့သော်လည်း ကော်မရှင်လမ်းညွှန်ပြဋ္ဌာန်းထားသည့်အတိုင်း မဲရုံဖွင့်ခြင်း လုပ်ငန်းစဉ် များပြီးစီး ခဲ့သည်။

ပွင့်လင်းမြင်သာမှု။ မဲရုံကိုယ်စားလှယ်များသည်မဲရုံတိုင်းနီးပါးတွင်ရှိကြပြီး အများအားဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့မှ ဖြစ်ကြ သည်။ အခြားပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များလည်း မဲရုံများတွင် တွေ့ရလေ့ရှိသည်။ မဲရုံကိုယ်စားလှယ်များသည် ရွေးကောက်ပွဲဖြစ်စဉ်အား ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် ယုံကြည်စိတ်ချမှုရှိ စေရန်အတွက် အရေးပါသူများဖြစ်သည်။ ပါတီများအနေဖြင့် မဲရုံကိုယ်စားလှယ်များ မဲရုံတိုင်းတွင်



ELECTION EDUCATION AND OBSERVATION PARTNERS

No. 261 (1st Floor - Left), Mahar Bandoola Garden Street (Upper Block), Kyauktada Township (11181, 11182), Yangon, Myanmar.

Phone/Fax: (+95) 01-256 040, Hotline: (+95) 09 3080 5503 SMS: (+95) 099 6102 1161, Info: (+95) 097 8254 9231

Email: contact@eeop.org, Website: http://www.eeop.org

ထားရှိနိုင်ရန် ကြိုးပမ်းမှုသည် အားရစရာကောင်းပါသည်။ ပါတီစွဲကင်းသော ပြည်တွင်း၊ပြည်ပရွေးကောက်ပွဲ
စောင့်ကြည့်သူများကို နေရာအနှံ့အပြားတွင် မတွေ့နိုင်သော်လည်း ယခင်ရွေးကောက်ပွဲများနှင့်
နှိုင်းယှဉ်လျှင် သိသိသာသာများပြားလာကြောင်း တွေ့ရှိရသည်။ ထို့အတွက်ကြောင့် ရွေးကောက်ပွဲ
လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှုရှိစေရန် လုပ်ဆောင်ပေးခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို
အသိအမှတ်ပြုသင့်ပါသည်။

မဲပေးခြင်းဖြစ်စဉ်။မဲရုံအများအပြားတွင် မဲဆန္ဒရှင်တစ်ထောင်ကျော် မဲပေးခဲ့ကြသည်။ မဲရုံဝန်ထမ်းများသည်
ရွေးကောက်ပွဲ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်သော လေ့ကျင့်မှုများနှင့် ကျွမ်းကျင်မှုများ ရှိထားပုံ
ရှိသော်လည်း များပြားလှသော မဲဆန္ဒရှင်လူအုပ်ကြီးကို စီမံဆောင်ရွက်သည့်အခါ အခက်အခဲများ
မကြာခဏကြုံတွေ့ရသည်ဟု စောင့်ကြည့်သူများမှ အစီရင်ခံကြသည်။ ထိုမဲဆန္ဒရှင်လူအုပ်ကို စီမံခွဲခွဲနိုင်မှု
အားနည်းသောကြောင့် မဲပေးစဉ်တွင် ရှုပ်ထွေးမှုများဖြစ်ပေါ်စေခဲ့ပြီး မဲဆန္ဒရှင်များ မဲပေးရန်ကြာမြင့်စွာ
စောင့်ဆိုင်းခဲ့ရသည်။ အချို့မဲရုံများတွင် ညနေစောင်းရောက်နေပြီ ဖြစ်သော်လည်း မဲပေးရန်(၁) နာရီကျော်
စောင့်ဆိုင်းနေရသော မဲဆန္ဒရှင်များရှိခဲ့သည်။ မဲရုံ၏အကျယ်အဝန်းနှင့်ပတ်သက်၍ စောင့်ကြည့်သူများမှ
မဲပေးခြင်းလုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့စွာလုပ်ဆောင်ရန် ကျဉ်းလွန်းသည်ဟု မှတ်ချက်ပြုသည်။
မဲရုံကျဉ်းလွန်းသည့်အတွက်ကြောင့် အချို့မဲဆန္ဒရှင်များ မဲပုံးမှားထည့်ခြင်းများရှိခဲ့ပြီး မဲပေးပြီး
သည်ထင်မှတ်၍ (၁)မဲထည့်ကာ မဲရုံမှထွက်ခွာသွားသူများလည်းရှိခဲ့သည်။

အုပ်ချုပ်ရေးမှူးများ မဲရုံတွင်းသို့ လာရောက်ခြင်းဖြစ်ရပ်အချို့ရှိသည်ဟု EEOP စောင့်ကြည့်လေ့လာသူများမှ
အစီရင်ခံမှုများရှိခဲ့သည်။ အုပ်ချုပ်ရေးမှူးသည် မဲပေးရန် လာရောက်ခြင်းမဟုတ်သည့်အတွက်ကြောင့်
၎င်းလုပ်ရပ်သည် ရွေးကောက်ပွဲစည်းမျဉ်းနှင့် မလျော်ညီပါ။ မဲရုံတွင်း အုပ်ချုပ်ရေးမှူးများရှိခြင်းကြောင့်
မဲဆန္ဒရှင်များအပေါ် လွှမ်းမိုးမှုနှင့် ငြိမ်းခြောက်မှုမျိုး ဖြစ်နိုင်သည်ဆိုသည့် စိုးရိမ်မှုများရှိခဲ့သည်။

နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်ထည့်ရ
မည့် မဲလက်မှတ်များအားလုံးကို တစ်ကြိမ်တည်း ထုတ်ပေးသည့်နည်းစနစ်ကို အသုံးပြုရန် ထည့်သွင်း
စဉ်းစားသင့်သည်။ယခုအကြံပြုသောနည်းလမ်းသည်မဲပေးခြင်း ရှုပ်ထွေးမှုနှင့် မဲရုံတွင်း နေရာကျဉ်းကျပ်မှုကို
လျော့ချနိုင်မည့်အပြင် မဲရုံ(၁)ရုံအတွက် လိုအပ်သော မဲရုံဝန်ထမ်း အရေအတွက်လည်း လျော့နည်း
သွားမည်ဖြစ်သည်။ မဲပုံးမှားမထည့်မိစေရန်အတွက် ဆန္ဒမဲလက်မှတ်များကို လွှတ်တော်အလိုက်
အရောင်ခွဲခြားထားသင့်သည်။ ဆန္ဒမဲလက်မှတ်စာရွက်အရောင်နှင့် မဲပုံးအရောင်တူညီခြင်းဖြင့် မဲဆန္ဒရှင်များ
ဆန္ဒမဲလက်မှတ်ပေါ်မူတည်၍ မိမိထည့်ရမည့် မဲပုံးကို အလွယ်တကူသိရှိမည်ဖြစ်သည်။ မဲရုံများတွင်
စီမံခန့်ခွဲမှု လွယ်ကူစေရန်နှင့် မဲရေတွက်ချိန် လျော့နည်းစေရန်အတွက် မဲပေးနိုင်သူ အရေအတွက်ကို
(၁၀၀၀) အောက်လျော့ချသင့်သည်။ မဲရုံထဲတွင် ဝင်ခွင့်မရှိသူများ မဝင်ရောက်နိုင်စေရေးနှင့် အခြား
စည်းမျဉ်းစည်းကမ်းများကို မဲရုံဝန်ထမ်းများ တိကျစွာ နားလည်သဘောပေါက်စေရန်အတွက် ကော်မရှင်မှ
ထပ်ဆောင်းသင်တန်းနှင့် အကူအညီများ ပေးအပ်သင့်သည်။



မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်းဖြစ်စဉ်။ ။မဲရုံပရဝက်အတွင်း တန်းစီစောင့်ဆိုင်းနေသော မဲဆန္ဒရှင်များရှိသည့် မဲရုံများမှအပ ကျန်မဲရုံများ ညနေ (၄)နာရီတွင် ပိတ်ခဲ့သည်။ မဲရေတွက်ခြင်း လုပ်ငန်းစဉ်သည် အတော်လေးသတ်သတ်မှတ်မှတ် မရှိသည်ကိုတွေ့ရှိခဲ့ရပြီး စောင့်ကြည့်သူများက မဲရုံများတွင် မဲရေတွက်ခြင်းလုပ်ငန်းစဉ်များ မတူညီကြောင်း အစီရင်ခံခဲ့ကြသည်။ ခိုင်လုံမဲပယ်မဲများ ဆုံးဖြတ်သည့်အခါ ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့ပြီး မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များတွင် ရွေးချယ်မှု သိသာမှုရှိသော်လည်း ပယ်မဲများဖြစ်ခဲ့သည်။ ခိုင်လုံမဲပယ်မဲ ဆုံးဖြတ်မှု စံနှုန်းများ မဲရုံများတွင် ကွဲပြားမှုရှိခဲ့သော်လည်း ပါတီတစ်ခု (သို့မဟုတ်) ကိုယ်စားလှယ်လောင်းတစ်ဦးကို မျက်နှာသာ ပေးဆုံးဖြတ်သည်ဆိုသော အစီရင်ခံမှုမျိုး မရရှိခဲ့ပါ။ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆန္ဒမဲ ခိုင်လုံခြင်းရှိ မရှိကိုဆုံးဖြတ်ရန် လမ်းညွှန်ချက်များကို

ပိုမိုကောင်းမွန်တိကျအောင် ပြုလုပ်သင့်သည်။ ထို့အပြင် မဲဆန္ဒရှင်၏ ဆန္ဒမဲလက်မှတ်တွင် သိသာသောရွေးချယ်မှုပြုလုပ်ပါက ခိုင်လုံမဲများဖြစ်စေရန် စံနှုန်းများကို ပြန်လည်သုံးသပ်သင့်သည်။

မဲရေတွက်မှုကို မဲရုံအားလုံးနီးပါးတွင်မဲရုံကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်မျက်မြင်သက်သေများဖြင့် ဂရုတစိုက် စောင့်ကြည့်ခဲ့ကြသည်။ သို့သော် မဲရုံကိုယ်စားလှယ်များနှင့် သက်သေများသည် မဲပုံးတွင်းမှ မဲလက်မှတ်များကိုသာ အဓိကထားဂရုပြုကြပြီး မဲပေးခဲ့သူများ စာရင်း၊ မဲစာအုပ်များထဲမှ ထုတ်ပေးသော မဲလက်မှတ်အရေအတွက်၊ မဲပုံးများထဲမှ မဲလက်မှတ်အရေအတွက်၊ မဲလက်မှတ်ပိုများ အစရှိသည်တို့ကို စစ်ဆေးရန် သတိမပြုခဲ့ကြပါ။ မဲရုံအားလုံးနီးပါးသည် မဲလက်မှတ်များကို ပွင့်လင်းမြင်သာမှုရှိစွာ ရေတွက်မှုပြုလုပ်ခဲ့သည်။ သို့သော်ငြားလည်း ကော်မရှင်မှ တိကျရှင်းလင်းသော လမ်းညွှန်ချက် မပေးနိုင်သည့်အတွက် မဲရေတွက်ခြင်းဖြစ်စဉ်သည် ကြာမြင့်ခဲ့ပြီး မဲဆန္ဒရှင်သက်သေများ မဲရေတွက်ချိန်တစ်ခု လုံးကို ပြီးစီးသည်အထိ စောင့်ကြည့်မနေနိုင်ဘဲ မဲရုံမှထွက်ခွာခြင်းများ ရှိခဲ့သည်။

အချုပ်ဆိုရသော် မဲပေးခြင်းနှင့် မဲရေတွက်ခြင်းဖြစ်စဉ်မှာ စနစ်ကျသည်ဟုဆိုနိုင်ပြီး နေရာအတော်များ များတွင် မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ပါဝင်နိုင်ခဲ့ကြ သည်ကိုတွေ့ရသည်။ အနည်းဆုံးပါတီနှစ်ပါတီမှ မဲရုံကိုယ်စားလှယ်များ မဲရုံတိုင်းနီးပါး တွင်ရှိနေခဲ့ပြီး ရွေးကောက်ပွဲနေ့ လုပ်ငန်းဆောင်တာများ ပွင့်လင်းမြင်သာမှုရှိခဲ့သည်။

နိဂုံး ။ ။ EEOP အဖွဲ့အနေဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ ကျင်းပမှု ဖြစ်စဉ်သည် “ငြိမ်းချမ်းပြီး ယုံကြည်နိုင်ဖွယ်ရှိ” သည့်အခြေအနေ ဖြစ်သည်ဟု သုံးသပ်သည်။ ယခုသုံးသပ်မှုသည် EEOP ၏ ကနဦးတွေ့ရှိချက်များကိုသာအခြေခံထားခြင်း ဖြစ်ပြီး ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံး ပြီးဆုံးမှု မရှိသေးသည့်အတွက် မဲရုံအသီးသီးမှ မဲရလဒ်များ တရားဝင်ကြေငြာပြီးသည်အထိအရေးကြီးသောအချက်အလက်များဆက်လက်စုဆောင်းရန် ကျန်ရှိနေ



ELECTION EDUCATION AND OBSERVATION PARTNERS

No. 261 (1st Floor - Left), Mahar Bandoola Garden Street (Upper Block), Kyauktada Township (11181, 11182), Yangon, Myanmar.
Phone/Fax: (+95) 01-256 040, Hotline: (+95) 09 3080 5503 SMS: (+95) 099 6102 1161, Info: (+95) 097 8254 9231
Email: contact@eeop.org, Website: http://www.eeop.org

ပါသေးသည် ။ EEOP အဖွဲ့ အနေဖြင့် လက်ရှိပြုလုပ်နေသော မဲရလဒ်များစုပေါင်းခြင်း အဆင့်တွင်တရားမျှတသော၊ပွင့်လင်းမြင်သာမှုရှိသောအပြုအမူဖြင့်ဆောင်ရွက်ပေးသွားရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်တကွ ရွေးကောက်ပွဲတွင် ပါဝင်သက်ဆိုင်သူအားလုံးကို တိုက်တွန်းလိုပါသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းပြီး အများယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲကျင်းပနိုင်ရန် အဘက်ဘက်မှ ပါဝင်ကြိုးပမ်းပေးခဲ့ကြသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ မဲရုံဝန်ထမ်းများ၊ ရွေးကောက်ပွဲ လုံခြုံရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ၊ သတင်းမီဒီယာများ အားလုံးကို EEOP မှ အသိအမှတ်ပြုလိုပါသည်။အထူးသဖြင့် နိုင်ငံ့အနာဂတ်အတွက် စိတ်အားထက်သန်စွာ၊ ငြိမ်းချမ်းစွာဖြင့် မဲပေးခဲ့ကြသော မြန်မာနိုင်ငံသားအားလုံးကို EEOPမှ အသိအမှတ်ပြု ကျေးဇူးတင်လိုပါသည်။

ရွေးကောက်ပွဲပညာပေးရေးနှင့် လေ့လာစောင့်ကြည့်ရေးမိတ်ဖက်များ (EEOP)

ရွေးကောက်ပွဲ ပညာပေးရေးနှင့် လေ့လာစောင့်ကြည့်ရေး မိတ်ဖက်များ (Election Education and Observation Partners – EEOP) အဖွဲ့သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးမှ ပါတီစွဲကင်းပြီး သီးခြားလွတ်လပ်သည့် အဖွဲ့ဝင် (၂၃)ဖွဲ့ ပါဝင်ဖွဲ့စည်းထားသော မဲဆန္ဒရှင် ပညာပေးရေးနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြစ်သည်။ EEOP အဖွဲ့သည် ၂၀၁၃ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များမှာ-New Myanmar Foundation(NMF), Democratic Force(DF), Rural Development Network (RDN), Metta Campaign, Wisdom Banner, NweOo Foundation, PwintPhyu Observer Group, Magwe Observer Network, Social Actors' Group, Youth Development Network , Paungde Observer Group, Pyay Observer Group (FPSS), Green Network, Rhododendron Indigenous Development (RID) Association, Tedim Youth Fellowship (TYF), KRDO, Cherry Image, Kyaukmae Development Network, Kayan Women Organization (KWO), Top Youth, Bilin Observer Group, Wunlark Development Foundation နှင့် Public Welfare Network အဖွဲ့တို့ဖြစ်သည်။

EEOP အဖွဲ့သည် ရွေးကောက်ပွဲကာလမတိုင်မီ အစောပိုင်းကာလများမှစ၍ ပြည်သူ့နီတိ ပညာရေး၊ မဲဆန္ဒရှင် ပညာပေးသင်တန်းများကို နိုင်ငံအနှံ့ပို့ချပေးခဲ့သည့်အပြင် မဲဆန္ဒရှင်စာရင်းသွင်းခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း ကာလများကိုလည်း စောင့်ကြည့်လေ့လာခဲ့ပါသည်။ EEOP အဖွဲ့သည် စောင့်ကြည့် လေ့လာသူ ကျား (၆၈%) နှင့် မ (၃၂%)၊ စုစုပေါင်း စောင့်ကြည့်လေ့လာသူ (၁၅၀၀) အား တရားဝင် အသိအမှတ်ပြု လျှောက်ထားခဲ့ပြီး မြို့နယ် (၁၀၀) ကျော်မှ မဲရုံများအား ရွေးကောက်ပွဲနေ့ နိုင်ငံဘာလ (၈) ရက်နေ့တွင် စောင့်ကြည့်လေ့လာမှုပြုလုပ်ခဲ့သည်။ ဤစောင့်ကြည့်မှုသည် အဖွဲ့ဝင်အချို့ အတွက် ပထမဦးဆုံးဖြစ်သော်လည်း အခြားပူးပေါင်းပါဝင်သူများမှာ (၂၀၁၀) အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်ခဲ့ပြီး(၂၀၁၂)ကြားဖြတ်ရွေးကောက်ပွဲတွင်မဲဆန္ဒရှင်ပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ သည့်အပြင်စောင့်ကြည့်လေ့လာမှုပြုလုပ်ခဲ့သူများလည်းဖြစ်သည်။အဖွဲ့ဝင်များသည် အတွေ့အကြုံများ စွာရှိ



ELECTION EDUCATION AND OBSERVATION PARTNERS

No. 261 (1st Floor - Left), Mahar Bandoola Garden Street (Upper Block), Kyauktada Township (11181, 11182), Yangon, Myanmar.

Phone/Fax: (+95) 01-256 040, Hotline: (+95) 09 3080 5503 SMS: (+95) 099 6102 1161, Info: (+95) 097 8254 9231

Email: contact@eeop.org, Website: <http://www.eeop.org>

သည့်အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲအပေါ် ကောင်းမွန်သည့် စိတ်ဆန္ဒအပြည့် အဝရှိသူများ ဖြစ်သည်။ ထို့အပြင် EEOP အဖွဲ့သည် အာရှဆိုင်ရာ လွတ်လပ်သော ရွေးကောက်ပွဲ များ အာရှကွန်ယက် (Asian Network for Free Elections – ANFREL) အဖွဲ့နှင့် ခိုင်မာသည့် ဆက်ဆံရေးရှိသော်လည်း နိုင်ငံတကာအထောက်အပံ့များဖြင့် ထောက်ပံ့တည်ထောင်ခဲ့သော အဖွဲ့အစည်း မဟုတ်ဘဲ အဖွဲ့ဝင်များကိုယ်တိုင် ပါဝင်ထည့်ဝင်မှုဖြင့် ဖွဲ့စည်းထားသောအဖွဲ့ ဖြစ်သည်။

EEOP သို့ဆက်သွယ်ရန် ■ ■

မြန်မာသင်း (ဒါရိုက်တာ အဖွဲ့ဝင်)

အမှတ် (၂၆၁)၊ ပထမထပ်၊ မဟာပန္နလ ပန်းခြံလမ်း (အပေါ်)၊ ကျောက်တံတားမြို့နယ် (Postal Code: 11181, 11182) ရန်ကင်း၊ မြန်မာ။

ဖုံး: (+95) 01-256 040, Hotline: (+95) 09 3080 5503, (+95) 099 6102 1161,

SMS: (+95) 09 787878 507,

Info: (+95) 097 8254 9231,

Other: (+95) 9 3222 1313, (+95) 9 250 60 8775

အီးမေးလ်: contact@eeop.org, new.myanmar.foundation@gmail.com

ဝဘ်ဆိုဒ်: www.eeop.org